

# ဝိသုဒ္ဓိမဂ် လေ့ကျင့်ခန်း မေးခွန်းများ (ပထမဈာန်ပိုင်း)

ဆရာတော်ဦးဩဿ (ဓမ္မာနန္ဒဝိဟာရ) ၏ ဝိသုဒ္ဓိမဂ်သင်တန်း (ပထမဈာန်ပိုင်း) လေ့ကျင့်ခန်း မေးခွန်းများ။

"ပထဝီကသိဏနိဒ္ဒေသ" သင်တန်းမှတ်စု စာမျက်နှာ 37 မှ 47 အထိ ။

1. ပထမဈာန်၌ ကောင်းခြင်း (၅)ပါး၊ လက္ခဏာ ၁၀-ပါးရှိ၏။ (1 point)

မှန်သည်

မှားသည်

2. နိဝရဏတို့ကို ပယ်ပြီးမှသာ ဈာန်ဖြစ်ပေါ်၏။ (1 point)

မှန်သည်

မှားသည်

3. ယောဂီသည် ပဋိဘာဂနိမိတ်ကို လယ်ထွန်သကဲ့သို့ ပိုင်းခြားပြီးမှသာ ပွားများရမည်။ (1 point)

မှန်သည်

မှားသည်

4. ဝသီဘော်ငါးပါးတို့တွင် လျင်မြန်စွာ ဝင်စားနိုင်ခြင်းသည် အာဝဇ္ဇနဝသီဘော်မည်၏။ (1 point)

မှန်သည်

မှားသည်

5. ပထမဈာန်၏ အစ, အလယ်, အဆုံး သုံးပါးကို မှန်အောင် တွဲပေးပါ။ (1 point)

— ရွှင်လန်းကြည်လင်ခြင်းသည်

1. ပထမဈာန်၏ အစပေတည်း။

— ဥပေက္ခာ၏ ပွားခြင်းသည်

2. ပထမဈာန်၏ အလယ်ပေတည်း။

— ဈာန်ရကြောင်းအကျင့်၏ စင်ကြယ်ခြင်းသည်

3. ပထမဈာန်၏ အဆုံးပေတည်း။

6. ဈာန်ဟူသည်

(1 point)

- ကသိုဏ်းအာရုံကို ကပ်၍ ရှုတတ်သောကြောင့် ဈာန်မည်၏။
- ရန်သူနီဝရဏများကို လောင်ကျွမ်းစေတတ်သောကြောင့် ဈာန်မည်၏။
- အထက်ပါ နှစ်ပါးလုံး မှန်၏။

7. ပထမဈာန် အစ၏ လက္ခဏာများ

(1 point)

- စိတ်သည် နီဝရဏဟူသော ဘေးရန်မှ စင်ကြယ်ခြင်း
- စိတ်သည် အလယ်အလတ်ဖြစ်သော သမာဓိနိမိတ်ကို ကျင့်ခြင်း
- သမာဓိနိမိတ်၌ ပြေးဝင်ခြင်း
- အထက်ပါ သုံးပါးလုံး ပါဝင်ခြင်း။

8. ရပြီးသောဈာန်ကို ကြာရှည်တည်စေလိုသော ယောဂီသည်-

(1 point)

- နီဝရဏတို့ကို စင်ကြယ်စေ၍ ဈာန်ကို ဝင်စားရမည်။
- သမာဓိဘာဝနာ တိုးပွားစေရန် ရုက္ခားပြီးသော ပဋိဘာဂနိမိတ်ကို ပွားစေရမည်။
- အထက်ပါ နှစ်ပါးလုံးကို ပွားများရမည်။

9. ပထမဈာန်၌ ပယ်အပ်သော အင်္ဂါ ၆-ပါး ရှိသည်။

(1 point)

- မှန်သည်
- မှားသည်